

မိုးရှူးတန်ဆောင် နဲ့ <mi: shu: d-zaun> 火炬,(转义)灯塔
 မိုးရှူးမီးဝည်း နဲ့ <mi: shu: mi: zi:> 火把,火炬
 မိုးရှူးမီးပန်း နဲ့ <mi: shu: mi: ban:> 焰火: ~ လှုတ်သည်။
 放焰火。
 မိုးရှူးမြွှေ့ ကဲ <mi: shu: myaw> = မိုးရှူးသန်စင်
 မိုးရှူးမြင် ကဲ <mi: shu: myin> = မိုးရှူးသန်စင်
 မိုးရှူးသန်စင် ကဲ <mi: shu: than' zin> (敬语)降生,(佛)
 出世
 မိုးရှိုံး ကဲ <mi: sho'> ①燒,点火 ②放火,纵火: ~ ပုံ 亂
 火案
 မိုးလုံး နဲ့ <mi: lon:> ①熊熊燃烧的火焰 ②电灯泡
 မိုးလင်းမိုး နဲ့ <mi: lin: bo> ①灶 ②炭盒,取暖的火盒
 မိုးလင်းမြွှေ့ နဲ့ <mi: lin: mywei> 一种花炮
 မိုးလောင် ကဲ <mi: laun> ①燃烧,着火,烧伤 ②(喻)发
 火,大怒: ကျော်မြွှေ့ပဲသွားတာကိုဖော်ယိုင် ~ တော့မှာသေး
 ချုတ်သည်။ 父亲知道我去看赛马一定会发火的。
 မိုးလောင်ကျော် နဲ့ <mi: laun kyi> 烧夷弹(子弹)
 မိုးလောင်ငဗ္ဗား နဲ့ <mi: laun ngout> 火灾后的残存柱子或
 树木
 မိုးလောင်တိုက်တင် ကဲ <mi: laun diat tin> = မိုးလောင်တိုက်
 သွေးငွေး
 မိုးလောင်တိုက်သွေးငွေး ကဲ <mi: laun dait thwin:> 将罪犯烧死
 မိုးလောင်နား နဲ့ <mi: laun na> 烫伤,烧伤
 မိုးလောင်ပြောကျုံ ကဲ <mi: laun pya kya'> 烧成灰烬
 မိုးလောင်ပြင်း နဲ့ <mi: laun byin> 遭受火灾的地段
 မိုးလောင်ပူး နဲ့ <mi: laun bu'> 烩泡,燎浆泡,烧伤或烫伤
 形成的泡
 မိုးလောင်ပုံး နဲ့ <mi: laun bon:> 燃烧弹
 မိုးလောင်မား နဲ့ <mi: laun ma> 烧伤或烫伤形成的疤
 မိုးလောင်ရှာလေးငွေး ကဲ <mi: laun ya lei pin'> (成)火上加
 油,火上浇油
 မိုးလှုံး နဲ့ <mi: le> 走马灯
 မိုးလန်း ကဲ <mi: lan'> 因失火而惊慌: နှုန်းလန်းခေါ်ခေါ် ~
 ရတ်သည်။ 一到夏季人们经常因失火而惊慌。
 မိုးလွှုတ်စား နဲ့ <mi: lut sa> 不经过烧煮就吃的食品(如鲜
 菜瓜果等,大多在表决心时吃)
 မိုးလွှုတ်စား ကဲ <mi: lut sa:> 不食烟火
 မိုးလွန် ကဲ <mi: lun> 过火候,过火
 မိုးလုံး ကဲ <mi: hlon> 烤火取暖
 မိုးလုံး ကဲ <mi: hlan'> ①敲锣提醒人们防火 ②坏人纵
 火捣乱 (以便抢劫)
 မိုးရော် နဲ့ <mi: shan> 火焰: ~ မိုးတောက် 焰火
 မိုးရွယ် I နဲ့ <mi: hlyat> 闪光 II ကဲ <mi: shat> 被火
 嘘了一下: ဝက်ကို ~ သွားတယ်။ 手被火噏了一下。

မိုးဝင်း ကဲ <mi: win> 分娩
 မိုးဝင်းထွက် ကဲ <mi: win mi: dwet> 生日仅相差七天的
 同龄人: သူတို့နှစ်ယောက်အသာက်အားမြင် ~ သာကွဲခြားသည်။
 他们俩人年龄只相差一周。
 မိုးသီး နဲ့ <mi: dhi:> 灯泡: လက်နိုပ်ခာတိုး ~ 电珠 / ~
 ရေဒီယီ 电子管收音机
 မိုးသီးခေါင်း နဲ့ <mi: dhi: gaun:> 灯泡与灯头相接的金属
 部分
 မိုးသေး ကဲ <mi: thei> ①火熄灭 ②停战,战事停息,冤仇
 已解 ③(喻)松懈; 冷静: ဒီလာတော့သေးပူဇော်လှိုပါများမှသာက်
 ကျိုးပြီးပျောက်ပျောက် ~ သွားမှုပါ။ (他)今晚太激动了,
 到明天就会完全冷静下来的。④(喻)办事有把握,办
 事稳妥可靠,很顶事: ဒိုကိစ္စမှာတော့အရင်ကာယ်သူမှုးမှသေး
 ဘူး။ 在这个问题上过去谁也不顶事。/ သူသည်၍ရှာတွင်
 အတော် ~ သုပြစ်။ 他在村里是个办事稳妥可靠的人。
 ⑤(炼丹术语)炼一炉火: သုံး ~ ကြော်မြှုပ်။ 冶炼三次,
 就可成红铜。
 မိုးသုံးမီး နဲ့ <mi: thon: ba:> ①【佛】三毒: 贪、瞋、痴
 ②谓妇女应尊重爱护的三者:丈夫,父母与来化缘的僧
 侶
 မိုးသင်း ကဲ <mi: thin'> = မိုးလောင်း
 မိုးသင့်ကျော် နဲ့ <mi: thin' kyaut> 【地】火成岩: ~ မြေ
 火成岩地带
 မိုးသင့်ပဲသုပ္ပလိုင်း နဲ့ <mi: thin' pan thu' p-ht-wi> 【地】火
 成岩地带
 မိုးသံ့ဂျိုံး ကဲ <mi: dh-gyo> 火葬,火化
 မိုးသံ့ဘော် နဲ့ <mi: thin: baw:> 火轮,轮船
 မိုးသင်း ကဲ <mi: thin:> 熏(熟),烤(熟)
 မိုးသင်းကျော်မီးသွေး နဲ့ <mi: thin: kyaut mi: dhwei:> 焦
 炭: ~ ဓကရုံ 煉焦厂 / ~ ဖုန်ခြင်း 煉焦炭
 မိုးသင်းအယ်လက်ဟေား နဲ့ <mi: thain: e l-ko haw:> [英
 methyl alcohol] 甲醇,木醇
 မိုးသတ် I ကဲ <mi: that> 灭火,救火 II နဲ့ <mi: dhat>
 消防队员,消防队: ~ အန္တာ နောက်မှုံ နောက်မှုံ နောက်မှုံ
 消防队 / ~ ကောင်းလောင်း 救火车警钟 / ~ စက် 灭火机,
 救火车 / ~ ပိုက် 救火水龙带 / ~ ပိုက်ခေါင်း 救火
 水龙头 / ~ ပူး 灭火器 / ~ ဘုံပိုင်း နောက်မှုံ
 မိုးသန် ကဲ <mi: than'> 生育,分娩
 မိုးသွေး နဲ့ <mi: thwei:> 木炭: သစ်သား ~ 木炭 / ~ တဲ့
 木炭块 / ~ ဖုန်ခြင်း 木炭块 / ~ ဖုန်သမား 木炭工人
 မိုးအာမခံ နဲ့ <mi: a ma' gan> 火险,火灾保险: ~ ကုမ္ပဏီ
 火灾保险公司 / ~ ပေးသွင်းရသည်။ 交火险费。
 မိုးဇော် ကဲ <mi: ei:> ①火熄了 ②火势减退 ③(喻)忧愁
 消除,战祸平息